



World
PT Day
2025



အားအင်ချည့်နှံခြင်း မှ ကာကွယ်ခြင်း

လေ့ကျင့်ခန်းအစီအစဉ်တစ်ခုစတင်ရန် နောက်ကျသည်
ဆိုသည်မှာ မရှိပါ။ အသက်အရွယ်မရွေး လူတိုင်းသည်
သန်စွမ်းမှုလေ့ကျင့်ခန်းများလုပ်ခြင်းမှ
ကောင်းကျိုးများစွာရရှိနေနိုင်ပါသည်။



အန္တရာယ်ကင်းကင်းနှင့်
သန်စွမ်းမှုလေ့ကျင့်ခန်းထရီန်
နင်လုပ်နိုင်ရန်
အတွက် ပြန်လည်
သန်စွမ်းပညာရှင်
တစ်ဦးနှင့် တိုင်ပင်
ဆွေးနွေးလိုက်ပါ။



World
Physiotherapy

#WorldPTDay
စက်တင်ဘာလ ၈ ရက်
www.world.physio/wptday